



မာတိကာ

| | |
|---|-----|
| - တို့စရာနဲ့ ပေါင်မုန့်များ | ၀၄ |
| - ထူးချွန်ပြောင်မြောက်တဲ့ အမြည်းဟင်းလျာများ | ၅၀ |
| - နေ့လယ်ခင်း တီးပါတီပွဲ | ၉၀ |
| - ဂါးဒင်းဥယျာဉ်ပါတီပွဲ | ၁၄၂ |
| - ဘူဖေးအစားအစာများ | ၁၇၀ |
| - ကျွန်ုပ်တို့အတွက် သောက်စရာ | ၂၂၆ |
| - ကယ်လိုရီအညွှန်း | ၂၅၇ |



တို့စရာနဲ့ ပေါင်မုန့်များ

Dips And Breads

| | |
|---|----|
| - သံလွင်သီးတွေနဲ့အတူ ချက်ပြုတ်စီမံနိုင်ဖွယ်ရာ ၅ မျိုး | ၁၁ |
| - ပြီးပြည့်စုံတဲ့ တို့စရာဟင်းလျာ ၅ မျိုး | ၂၇ |
| - လျင်မြန်လွယ်ကူတဲ့ Salsas ဆောင် ၅ မျိုး | ၃၅ |
| - ဝိနိုဂျာလာကာနဲ့ စားမြိန်ရည် | ၄၅ |